

သေးခွဲးနှေး: နာ <thwei': u' hmwa:> 血小板

သေးခြီးဝန္တက်ကြားအတားအဆိုး: နာ <thwei: on: hnaut kya: a-ta: a-hsi:> 【动】血脑屏障, 血脑障壁

သဲ့ ကဲ <thwe> ①摇摆, 飘扬, 挥舞(刀剑), လောက်ထိုင်းအလံတဲ့သဲ့ဖြစ်သည်။ 旗子随风飘扬。/ ပါးပင်တို့သည်လေအသဲ့တွင်တဲ့၏လုပ်ရားယိမ်ကနောင်။ 稻子迎风摇摆。②(诗)连接 ③(诗)作诗

သဲ့နဲ့ ကဲ <thwe' nwe> 柔软, 婀娜

သဲ့ပဲ ကဲ <thwe' we> (罕)摇摆, 招展, 舞动, 摆动

သဲ့/သူဖိုင်း ကဲ <thun / thun phyin:> 差, 次, 植物果实长得不饱满: ပါး ~ သည်။ 稻子长得差。

သွေ် နာဝါ <thwet> ①(手脚)灵活, 快: သူလွှာတာကိုင်တာ ~ တယ်။ 他动作敏捷。②流利的, 不断的: ဝကားပြော ~ တယ်။ 讲话流利。/ နှစ် ~ သည်။ / လျှော ~ သည်။ 口齿伶俐。③畅销: အရောင်း ~ တဲ့ကို 畅销货 / သိုးမွေးကိုအတ် ~ လာသည်။ 羊毛销售量增加了。④精巧: နာရိုံ ~ တယ်။ 表型精巧。⑤(液体)稀: မုန်ရည် ~ လွန်းအားကြိုးတယ်။ 做糕点的米粉浆太稀了。

သွေ်ချုပါတောလည် ကဲ <thwet khya pa taw: le> (俚) ①团团转: ~ အောင်အလုပ်များနော်။ 忙得团团转: ②大错特错: အပို့ယ် ~ အောင်မှားသွားသည်။ 意思完全弄错了。同义词有: သွေ်ချုပါတောလည် / သွေ်ချုပါတောလိုက် / သွေ်ချာပါဒလည် / သွေ်ချာလန် / သွေ်ချာလည်

သွေ်ချုပါဒလနာ နာ <thwet khya pa da' lei na> 【医】中风, 瘫痪

သွေ်ချုပါဒလိုက် ကဲ <thwet khya pa da' lait> 【医】中风, 瘫痪

သွေ်လက် နာဝါ <thwet let> ①灵敏, 敏捷 ②机灵, 精明: စာအရေးအသား ~ သည်။ 写得快。/ ~ ချက်ချာသည်။ 精明。

သွေ်သွေ် ကဲ <thwet thwet> ①(液体)稀薄: တင်းမှာအရည် ~ ဖြစ်နေသည်။ 菜里的汤太多了, 稀溜溜的。②快一些: ယဲ ~ စားကွား။ 吃快一点。

သွေ်သွေ်ပါ ကဲ <thwet thwet kha> 震动, 晃动: ~ အောင်မြေလျှင်လှုပ်သည်။ 地震震得地动山摇。

သွေ်သွေ်လည် I ကဲ <thwet thwet le> 混乱不堪, 完全混了: မှားလိုက်တာ ~ သွားတာပဲ။ 错得一塌糊涂。II ကဲ <thwet thwet le> 熟练地, 流利地: မြန်မာစိုး ~ အောင်ပြောတော်သည်။ 缅甸语讲得很流利。

သွေ် နာ <thwin> (合)样子, 形态: ရှုံး ~ 面貌 / ပုံ ~ 形象

သွေ်ပြင် နာ <thwin byin> 外观, 特征, 样子, 形式: အောင်နောက်ကျခဲ့ရသော ~ ကိုပြင်းလဲစော့သည်။ 改变了落后的面貌。/ ~ နေထား面貌 / ~ လကွား特征 / ~ သဏ္ဌာန်

面貌

သွေ်သွေ် ကဲ <thwin dhwin> ①不断地: မျက်ရည် ~ စီးကျသည်။ 泪流如泉。/ ရေတ ~ စီးသည်။ 水哗哗地流。②(样式)近似, 相似: ထုတေသနမှာသံနှုန်းခွင့် ~ ရှိသည်။ 穿着与印度人相似。

သွေ်သွေ်ကြီး ကဲ <thwin dhwin kyo:> 完全断掉: ချော်လဲတာက် ~ သွားတယ်။ 跌倒, 胳臂摔断了。

သွေ်း ကဲ <thwin:> ①放入, 装入, 输入: ငွေ ~ သည်။ 交款。/ ရေ ~ သည်။ 放水, 灌水。②登记, 注册: ပြိုင်ပွဲဝင်ရန်စာရင်း ~ သည်။ 报名参加比赛。③介绍某人到某处: ထို့နှင့်အလုပ် ~ ပေးသည်။ 介绍(他)在该部门工作。④射入(球门): ဂိုး ~ သည်။ 射门。⑤录制: အသံ ~ သည်။ 录音。

သွေ်းကုန် နာ <thwin: gon> 进口货, 舶来品: ထိုပုန်းမျိုးသည် ~ ပင် ~ ပန်းမဟတ်။ 这种花不是外国进口的。/ ~ ထိုင်ဝင် ပိုင် 进口执照

သွေ်းစာ နာ <thwin: za> 奏摺, 呈文

သွေ်းဆက် ကဲ <thwin: hset> = ဆက်သွင်း

သွေ်းဆပ် ကဲ <thwin: hsat> 还债

သွေ်းနဲ့ ကဲ <thwin: hnan> ①收藏, 存(钱): ~ ထားသောင် ပွဲ 储蓄的钱 ②镶(宝石): ရတနာဇူပါး ~ စီးခြယ်ပြုပွဲထုံးသောလက်ပွဲဖြစ်သည်။ 是镶有宝石的戒指。/ ရွှေ့ကျည်တောက်တွင် ~ သိမ်းဆည်းထားသည်။ 收藏在金筒内。

သွေ်းလျှို့ ကဲ <thwin: sho> 插入, 穿入, 装入: အကျိုးလက်ထိ ~ လျှို့ ~ သည်။ (把手)伸进衣服袖子里。

သွေ်းသွေ် ကဲ <thwin: thut> = သွေ်သွေ်

သွေ်းအပ် ကဲ <thwin: at> 存入(银行)

သွေ်း ကဲ <thut> 塞进, 装入: တဲ့ အတင်းမ ~ နဲ့ လွယ်အိတ်ပြုသွားပိုမ်းမယ်။ 别硬塞书包要撑破的。/ ပိုက်လုံးထဲကိုရှုံးစော့ပြည့် ~ သည်။ 往管子里塞满粘土。

သွေ်းကုန်သွေ်းကုန် ကဲ <thut ke that ke> 经常地, 连续不断地: မှုန်ကို ~ စားနေတော့မယ်ခိုင်မလဲ။ 老吃点心, 还能不饱? / အိမ်ကို ~ လာပြီးခွေ့ပေးတယ်။ 经常到家里来找麻烦。

သွေ်းခြည့် ကဲ <thut khyi:> 立刻, 马上

သွေးတပ်(သီး) နာ <thut d-bat (thi:)> 人心果 Achras sapota, Linn Sapodilla Plum; sapota

သွေ်နာ/သွေ်ရောဂါ နာ <thut na / that yaw: ga> (热带地方牛、马感染的)一种恶性贫血症

သွေ်လှယ် ကဲ <thut hle> 不断地, 经常, 徘徊, 往返: ~ ထားဝရလာ့နေကျလဲ။ 经常来往的人。/ ~ တဲ့ခေါက်ကူးသန်းနေသည်။ 不断地往返。

သွေ်လျှို့ ကဲ <thut sho> 穿入

သွေ်သွေ် ကဲ <thut thwin:> ①塞进, 置入: အမြှေ့တူရ ~